

မုန်ခွါသွံင်ထံးအတံးဆူးတံးဆါလါအဘဉ်ကူဘဉ်ကံသုဉ်တဖဉ် (STIs) ဗ်းသွံင်ထံးတံးဆူးတံးဆါအဘဉ်ကူဘဉ်ကံသုဉ်တဖဉ် (BBV) အတံးမကွဉ် နကဘဉ်မုဉ်လံးတံးမနုၤလဲဉ်

မုန်ခွါသွံင်ထံးအတံးဆူးတံးဆါလါအဘဉ်ကူဘဉ်ကံသုဉ်တဖဉ် (STIs) ဗ်းတံးဆူးတံးဆါအဘဉ်ကူဘဉ်ကံသုဉ်တဖဉ် (BBV) အဘဉ်ကူဘဉ်ကံသုဉ်တဖဉ် နကဘဉ်မုဉ်လံးတံးမနုၤလဲဉ်န့ၣ်လီၤ.

နမုဉ်မံယုဉ်ဗ်းသးနံဉ်စ့ၤန့ၣ်၃၀, ဆီတလဲပုၤလါနမံယုဉ်မုတမုဉ်နမုဉ်မုဉ်ပိဉ်ခွါလါအမံယုဉ်ဗ်းပိဉ်ခွါအဂီၢ်ဗ်းတံးဟ့ဉ်ကူဉ်နုၤလါနကမကွဉ်အီၤတနံဉ်တဘျီမုတမုဉ်အါန့ၣ်အန့ၣ်လီၤ.

ကတိၤသကိးတံးနကသံဉ်သရဉ် မုဉ်မုတမုဉ်ပုၤကွဉ်ပုၤဆါဗ်းသိးနကသံကွဉ်အီၤလါညီန့ၣ်နကဘဉ်မကွဉ်အီၤပုၤဘျီလဲဉ်တက့ၢ်.


STI မုတမုဉ် BBV အတံးမကွဉ်န့ၣ်ပဉ်ယုဉ်ဗ်းမနုၤလဲဉ်.

တံးလါနတုဉ်ပိဉ်တုဉ်ပီဗ်းနကသံဉ်သရဉ် မုဉ်မုတမုဉ်ပုၤကွဉ်ပုၤဆါန့ၣ်တံးကပဉ်ခူသ့ၣ်အီၤန့ၣ်လီၤ. နယုလါနကယုထါကသံဉ်သရဉ်မုတမုဉ်ကသံဉ်သရဉ်မုဉ်မုတမုဉ်ပုၤကွဉ်ပုၤဆါမုဉ်ခွါသ့ၣ်န့ၣ်လီၤ.

ကသံဉ်သရဉ် မုဉ်မုတမုဉ်ပုၤကွဉ်ပုၤဆါအံၤဘဉ်သ့ၣ်သ့ၣ်ကသံကွဉ်နုၤတံးသံကွဉ်တနီၤဗ်းသိးကသ့ၣ်ညါဝဲတံးလါကဘဉ်မကွဉ်ဝဲဗ်းနကဘဉ်မကွဉ်အီၤပုၤဘျီလဲဉ်န့ၣ်လီၤ. တံးသံကွဉ်တဖဉ်ဘဉ်သ့ၣ်သ့ၣ်ကအိဉ်ယုဉ်ဗ်း-

- နအိဉ်ဗ်းပုၤလါနမံယုဉ်အီၤပုၤလဲဉ်.
- မုဉ်နစူးကါတံးသံဉ်အမုဉ်ထုဉ်ဖျိဉ်တဖဉ်စ့ၢ်ကိးခါ.
- ပုၤလါနမံယုဉ်အီၤအံၤမုဉ်ပိဉ်ခွါ, ပိဉ်မုဉ်, ခံခါလါနမုတမုဉ်အဂီၢ်ခါ.
- နမံယုဉ်လါအလီၢ်ခံကတံးန့ၣ်မုဉ်အခါဖဲလဲဉ်.
- နတံးမံယုဉ်အကျါအကွဉ်တဖဉ်န့ၣ်မုဉ်မနုၤလဲဉ်.

ဝံၤဗ်းကသံဉ်သရဉ်, မုဉ်ကတဲနုၤပာ်နုၤတံးမကွဉ်တဖဉ်လါနလိဉ်ဘဉ်အီၤတဖဉ်န့ၣ်လီၤ.




မုန်ခွါသွန်ထံးအတုဆူးတုဆါလါအဘဉ်ကူဘဉ်ဂ်သုဉ်တဖဉ် (STIs) ဝးသွန်ထံး တုဆူးတုဆါအဃာသုဉ်တဖဉ် (BBV) အတုမကွဉ် နကဘဉ်မုဉ်လ်တုမနုလဲဉ်


လါ STI တုမကွဉ်အဂီၢ်တုကသံကွဉ်နုလါ-



ဆံဉ်ထံအိ



သွဉ်အိ




တုထွါအိ



နီၢ်ခိအတုမကွဉ်ဖဲနမုဉ်အိဉ်းတုပနီဉ်တဖဉ်.

ဘဉ်သုဉ်သုဉ်နကဘဉ်ဘုဉ်လါနဆုတုလါနယီၢ်ဖိလ်ဖဲတုလါသံးဖဲတုဟုဉ်ကူ
ဉ်ဟုဉ်ဖး
အလါနုဉ်လါ.ကသံဉ်သရဉ်မုဉ်သုဉ်တဖဉ်အံးမုဉ်ပုၤစဲဉ်နီၤလါအဟံးနတုခူသုဉ်
နုဉ်လါ.

လါ BBV တုမကွဉ်အဂီၢ် တုကသံကွဉ်နုလါ-



သွဉ်အိ

တုအိလါတုဟံးနုၢ်အီၤသုဉ်တဖဉ်အံးဘဉ်တုကိး
အီၤလါတုဆူးတုဆါပိညါအတုမကွဉ်တဖဉ်း
တုကဆုအီၤဆုတုမကွဉ်အံးဉ်းသိးကသံသမိးမ
ကွဉ် STIs မုတမုဉ် BBVs နုဉ်လါ.

ကယံးဝဲဉ်တုၤနွံသုဝဲဉ်လါအစါကဟဲကုၤတုဆု
ကသံဉ်းအဂီၢ်လါ.

ဘဉ်သုဉ်သုဉ်နကလိဉ်ဘဉ်တုသုဉ်ဆါဖးကတီၢ်ယုဉ်း
ကသံဉ်သရဉ် မုဉ်မုတမုဉ်ပုၤကွဉ်ပုၤဆါဉ်းသိးကတုဉ်
ပိဉ်တုဉ်ပိအစါတဖဉ်အဂီၢ်လါ.

မုန်ခွါသွန်ထံးအတုဆူးတုဆါလါအဘဉ်ကူဘဉ်ကုသုန်တဖဉ် (STIs) ဝးသွန်ထံး တုဆူးတုဆါအဃာသုန်တဖဉ် (BBV) အတုမကွေ နကဘဉ်မုန်လုတ်မနုလဲဉ်

STI မုတမုန် BBV တုမကွေအံးအတုလုကုသုန်လုကုအိဉ်ထဲလဲဉ်.

နမုန်အိဉ်း Medicare ခးဝး,တုဆူးတုဆါပိညါအတုမကွေသုန်တဖဉ်အံးဘဉ်သုန်သုန်တုကဟံးနုအဘူးအလဲလါ Medicare အဖိလုနုဉ်လါ.

တုအံးအခိပညါမုန်ဝဲတုအဘူးအလဲအံးဘဉ်တုဟုဉ်လါအိဉ်ဖိပိဉ်းနကဘဉ်ဟုဉ်အဘူးအလဲဘဉ်နုဉ်လါ.

ကသံဉ်းအတုသုန်ဆါဖးကတိအတုလုကုသုန်လုကုအံးဘဉ်သုန်သုန်ကလါအိဉ်းသနုထိဉ်အသးလါတုလါလါ
နလဲအိဉ်နုဉ်လါ-

- ကသံဉ်းတနီအံးကဟံးနုအဘူးအလဲလါတုသုန်ဆါဖးကတိအဂါလါ Medicare အဖိလုနုဉ်နု
Medicare ဝး မုတမုန်ဆုဉ်ချုတုကွေထဲခးအခါနုဉ်လါ.
- ကသံဉ်းတနီနုကယုလါနကဟုဉ်လါနကုဉ်နစ့ ဉ်နဲလါအအါနုတုအုဉ်ကီနုဉ်လါ.တုအံးအခိပညါမုန်
နကဘဉ်ဟုဉ်အဘူးအလဲလါနတုသုန်ဆါဖးကတိအဂါနုဉ်လါ.
- နမုန်အိဉ်းခးဖျါလါနကဘဉ်ဟုဉ်တုသုန်ဆါဖးကတိအဘူးအလဲလါလါပုလဲနုဉ်လါ.

တရူးလါနလဲထံဉ်လိသးအခါနုနကိးကသံဉ်းဝးသံကွေဘဉ်ယးတုလုကုသုန်လုကုအံးဘဉ်သုန်နုဉ်လါ.

နမုန်လိဉ်ဘဉ်ကသံဉ်ကသိမုတမုန်တုကုစါယါဘျိး,ဘဉ်သုန်သုန်ကအိဉ်းတုလုကုသုန်လုကုအံးဘဉ်သုန်
ကျးနုဉ်လါ.

ဖဲနလဲဆု Sexual Health Victoria (ဟံဉ်ဖိဃီဖိတု တိကုကုကံးထိရံယါ)အခါနု,နကဘဉ်မုန်လုတ်မနုလဲဉ်-

Sexual Health Victoria အံးဟုဉ်လါ STI ဝး BBV တုမကွေဖဲဉ်နီဝးလါတုလုသုန်အပူလါပုကံးထိရံယါ
ဖိတဖဉ်အဂါ.ပဟုဉ်လါစုကိးတုဟုဉ်ကုဉ်းတုကွေထဲဖဲဉ်နီလါတုလါစါလါသွဲဉ်းမုန်ခွါသွန်ထံးဆုဉ်ချုတုကုကီသုန်
တဖဉ်နုဉ်လါ.

မုန်ခွါသွံ့ထံးအတံးဆူးတံးဆါလၢအဘၣ်ကူဘၣ်ကံးသ့ၣ်တဖၣ် (STIs)^၉းသွံ့ထံး တံးဆူးတံးဆါအဃာ်သ့ၣ်တဖၣ် (BBV) အတံးမၤကွၢ် နကဘၣ်မုၢ်လၢတံးမနုၤလဲၣ်

နမ့ၢ်ဟဲဆူပတံးဆါဟံၣ်ဒီး-

- **အပတီၢ်၁-**နမၤတံးသ့ၣ်ဆါဖးကတီၢ်သ့ၣ်ဒ်ခိဖျိတံးကိးလိတဲစိ 03 9257 0100 လၢ Box Hill ကသံၣ်ဒီးအဂီၢ်မ့တမ့ၢ် 03 9660 4700 လၢပဝုၣ် Melbourne ကသံၣ်ဒီးအဂီၢ်မ့တမ့ၢ် ကွၢ်ဖဲပပုၣ်ယဲၤသန့လၢအ့ထၢၣ်နဲးတံးရဲၣ်ကျဲၤဆိးတံးဟဲဟးအတံး ကြးတံးဘၣ်ဒီးတံးဆါကတီၢ်တဖၣ်တက့ၢ်.
- **အပတီၢ်၂-**တံးအံၤမ့မ့ၢ်အဆိကတံးတဘျီလၢတံးဟဲဟးဆူ ပကသံၣ်ဒီးဒီးတံးကသံၣ်ကွၢ်နၤလၢတံးကမၤလၢပုၤတံး ဆဲးလီၤမံၤအလံၤန့ၣ်လီၤ.နမ့ၢ်လိၣ်ဘၣ်တံးမၤစၢၤလၢတံးကမၤလၢပုၤ လံၣ်အိၣ်အံၤန့ၣ်ဒီး.ပုၤတုၤလိၣ်တမ့ၢ်အပုၤမၤတံးမိကမၤစၢၤန့ၣ်လီၤ.
- **အပတီၢ်၃-**နကကတီၢ်တံးကသံၣ်သရၣ် မုၢ်မ့တမ့ၢ်ပုၤကွၢ်ပုၤဆါ လၢအကသံၣ်ကွၢ်တံးသံကွၢ်သ့တဖၣ်ဘၣ်ယးနဆူၣ်ချ့ညိၣ်န့ၣ်,မုၢ်ခွါသွံ့ထံး တံးလီၤစၢၤဆူၣ်ချ့သ့ၣ်တဖၣ်န့ၣ်လီၤ.တံးတၢ်ပိၣ်တၢ်ပိၣ်အံၤ တံးကမၤအိၣ်လၢဒီးန့ၣ်ဒီးပံးအိၣ်လၢတံးရူသ့ၣ်အပုၤန့ၣ်လီၤ.
- **အပတီၢ်၄-**ကသံၣ်သရၣ်,မုၢ်မ့တမ့ၢ်ပုၤကွၢ်ပုၤဆါအံၤကတဲၣ်ပၢၢ်နၤ တံးမၤကွၢ်လၢတံးဟ့ၣ်ကူၣ်အိၣ်န့ၣ်လီၤ.
- **အပတီၢ်၅-**နဆါတဲၣ်နအဲၣ်ဒီးတံးမၤကွၢ်လၢတံးဟ့ၣ်ကူၣ်နၤသ့ၣ်ဒီး ညိၣ်န့ၣ်န့ၣ်ဟဲဟးန့ၣ်နီၢ်ကတံးတံးမၤကွၢ်အိၣ်သ့ၣ်န့ၣ်လီၤ.
- **အပတီၢ်၆-**ဘၣ်သ့ၣ်သ့ၣ်တံးကစံးဘၣ်နၤလၢနကမၤတံးသ့ၣ်ဆါ ဖးကတီၢ်ဖဲလၢခံၣ် သိးကတၢ်ပိၣ်တၢ်ပိၣ်အစၢၤတဖၣ်အဂီၢ်လီၤ.

ဆူညါတံးဂ့ၢ်တံးကျိ-

- ဆဲးကျိးနကသံၣ်သရၣ်,မုၢ်မ့တမ့ၢ်ပုၤကွၢ်ပုၤဆါ
- ဆဲးကျိးဟံၣ်ဖိယိဖိတံးတိၣ်ကျဲၤဝံၣ်ထိရံၤယါကသံၣ်ဒီး
- န့ၣ်လီၤကွၢ်ထွဲဟံၣ်ဖိယိဖိတံးတိၣ်ကျဲၤဘဲးထိရံၤယါပုၣ် ယဲၤသန့ဘၣ်ယးတံးလၢကွၢ်လၢကွၢ်စ့ၢ်ဒီးတံး သံကွၢ်သိးလၢတံးသံကွၢ်အိၣ်အံၤအံၤဘၣ်ယး ပကသံၣ်ဒီးတဖၣ်.
- ဖးကွၢ်ဘၣ်ယး“STIs^၉န့ၣ် BBVs မ့ၢ်မနုၤလဲၣ်.”

ဘၣ်သ့ၣ်သ့ၣ်နကသ့ၣ်စၢ် ဆါသးစၢ်ဆါလၢနကကွၢ်-

ဆိၣ်လီၤဖဲတံးဘျးဖဲအံၤလၢနကကွၢ်တံးဂီၤ ဘၣ်ယးပုၤသးစၢ်တဖၣ်လၢအိၣ်န့ၣ်မုၢ်ခွါသွံ့ထံး ဆူၣ်ချ့တံးဟ့ၣ်မၤစၢၤတဖၣ်တက့ၢ်.

တံးဟဲဖျါ-တံးဂ့ၢ်တံးကျိးဆဲးဘၣ်တံးဒီးဆိၣ်ထီၣ်ဆိၣ်လၢတံးတၢ်ပိၣ်တၢ်ပိၣ်ယုၣ်ဒီးတံးအၢၣ်လီၤတုၤလိၣ်အိၣ်ဖိဖျိ- Multicultural Centre for Women's Health (တံးဆဲးတံးလၢအါမဲၤလီၤခါဒ်သးလၢတီၢ်မုၢ်ဆူၣ်ချ့အဂီၢ်)န့ၣ်လီၤ.တံးဟ့ၣ်လီၤကွၢ်လိၣ်ကဘျးပုၤလၢ တံးဂ့ၢ်လီၤအဂီၢ်အံၤဟ့ၣ်လီၤထံၣ်တံးဂ့ၢ်တံးကျိးညိၣ်န့ၣ်သ့ၣ်တဖၣ်န့ၣ်လီၤ.တံးအကြးအဘၣ်ဒီးတံးဂ့ၢ်တံးကျိးညိၣ်န့ၣ်အံၤလီၤဆိၣ်သးလၢပုၤတၢ်ဒီးတၢ်ဒီး.ဒီးသန့ထီၣ်အသးလၢပုၤတၢ်ဒီးတံးစ့ၣ်အတံးဆိၣ်သးတဖၣ်န့ၣ်လီၤ.နကြးယုၣ်ဒီးန့ၣ်ကသံၣ်ကသံၣ်မ့တမ့ၢ်သးစးဆဲးတံးဟ့ၣ် ကူၣ်လၢနနီၢ်ကတံးတၢ်စ့ၣ်အတံးဆိၣ်သးတဖၣ်န့ၣ်လီၤ.တံးကွၢ်ဒီးကွၢ်ဆဲး © တံးကွၢ်ဒီးကွၢ်ဆဲးလၢတံးဂ့ၢ်တံးကျိးဖဲကဘျးပုၤလၢတံးဂ့ၢ်လီၤတံးအဂီၢ်အံၤဘၣ်တံးဟဲဟးလၢ Sexual Health Victoria (ဟံၣ်ဖိယိဖိတံးတိၣ်ကျဲၤဝံၣ်ထိရံၤယါ)(မ့တမ့ၢ်,ဖဲတံးဂ့ၢ်တံးန့ၣ် ဘၣ်တံးဟဲဟးလၢပုၤသးစ့ၣ်တဖၣ်တဖၣ်)ဒီးသန့ထီၣ်အသးလၢပုၤတၢ်ဒီးကွၢ်ဒီးကွၢ်ဆဲးလၢန့ၣ်လီၤ.ပဟ့ၣ်တံးပျဲလၢတံးကွၢ်ဒီးဆိၣ်အါထီၣ်မ့တမ့ၢ်ဟ့ၣ်နီၤလီၤတံးဂ့ၢ်တံးကျိးပတံးကွၢ်ဒီးကွၢ်ဆဲးအပိးအလိတဖၣ်ဖဲလၢနမ့ၢ်မုၢ်ကူၣ်သ့တံးကရၢကရီၤလၢတံးန့ၣ်တံးအဘျးအဖိၣ်. လၢတံးပညိၣ်လၢတံးဟ့ၣ်လီၤတံးဂ့ၢ်တံးကျိးဆူၣ်ချ့ပုၤကွၢ်ဖိတဖၣ်အဆိၣ်လၢတံးဆိၣ်သးလၢန့ၣ်လီၤ.ပဟ့ၣ်တံးဟ့ၣ်လီၤကွၢ်တဖၣ်လၢအဘၣ်ထွဲဒီးတံးဂ့ၢ်တံးကျိးအါန့ၣ်လီၤ.တံးထုးထီၣ်မ့တမ့ၢ်တံးဟ့ၣ်လီၤတံးဂ့ၢ်တံးကျိးဘၣ်ယးပတံးဖိတံးလဲၣ်တံးလဲၣ်လၢအံၤလိၣ်ဘၣ်ဒ်ပတံးဟ့ၣ် ပျဲဆိၣ်ဖျိပတံးဟ့ၣ်ပျဲအလံၤလၢနမၤလၢပုၤဆိၣ်ဒီးဆူၣ်ထီၣ်ဆိၣ်သ့ၣ်န့ၣ်လီၤ.